



ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး

Office of the Securities and Exchange Commission of Myanmar

၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ဇွန်လ အထိ

အတွဲ ၄၊ အမှတ် ၂၊ ဇူလိုင်လ ၂၀၂၅

www.secm.gov.mm

အရင်းအနှီးဈေးကွက်သတင်းလွှာ *Capital Market Bulletin*



စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ (၃) လ တစ်ကြိမ် ဝေသည်။



အကြောင်းအရာ	စာမျက်နှာ
ကော်မရှင်ရုံး၏လုပ်ငန်းဆောင်ရွက်ချက်များ	၁-၄
ကော်မရှင်အစည်းအဝေး	၁
လုပ်ငန်းညှိနှိုင်းအစည်းအဝေး	၁
ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနား	၁
ကော်မရှင်အဖွဲ့ဝင်အသစ် ကြိုဆိုပွဲ အခမ်းအနား	၁
နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခြင်း	၂
AMC တည်ထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း	၂
လုပ်ငန်းဆောင်ရွက်မှုအားစစ်ဆေးခြင်းနှင့် နောက်ဆက်တွဲဆောင်ရွက်မှုများ	၂
လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး	၃
ဒါရိုက်တာလက်မှတ်ရသင်တန်းတွင် အသိပညာမျှဝေခြင်း	၃
ကော်ပိုရိတ်စီမံအုပ်ချုပ်မှုအလေ့အကျင့်တိုးတက်လာစေရေးအတွက် အသိပညာမျှဝေခြင်း	၄
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာမျှဝေခြင်း	၄
အမေရိကန်ငွေတိုက်ဌာန၏မူဝါဒမရေရာမှုများကြောင့်ဒေါ်လာငွေတိုက်စာချုပ်များ၏ ၇၈ရာခိုင်နှုန်းကို ဈေးနှုန်းမြင့်တက်စေခဲ့သော ၂၀၂၅ ခုနှစ် ၏ ပထမ ၃ လပတ် (ဆောင်းပါး)	၅-၆
အများပြည်သူသို့ အစုရှယ်ယာများ ကမ်းလှမ်းရောင်းချခြင်းနှင့် အလားအလာညွှန်းတမ်း (ဆောင်းပါး)	၇-၈
ဈေးကွက်ဆိုင်ရာ အချက်အလက်များ	၉
အာဆီယံဆိုင်ရာသတင်းများ	၁၀-၁၂
ကမ္ဘာ့စီးပွားရေးမရေရာမှုများကြောင့် ကျဆင်းလာသည့် ထိုင်းစတော့ဈေးကွက်	၁၀
အရင်းအနှီးဈေးကွက်ထုတ်ကုန်များဆိုင်ရာ ဒစ်ဂျစ်တယ်အသွင်ပြောင်း အစီအစဉ်အား မလေးရှား ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကော်မရှင်က အဆိုပြု	၁၁-၁၂



ကော်မရှင်ရုံး၏ လုပ်ငန်းဆောင်ရွက်ချက်များ



ကော်မရှင်အစည်းအဝေး



၂၀၂၅ ခုနှစ်၊ ဧပြီလ မှ ဇွန်လအထိ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အစည်းအဝေး (၁) ကြိမ် ကျင်းပခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေး



၂၀၂၅ ခုနှစ်၊ ဧပြီလ မှ ဇွန်လအထိ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံး၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၃) ကြိမ် ကျင်းပခဲ့ပါသည်။

ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနား

ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်ရုံး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့က အခြေခံပညာ မူလတန်းသို့ တက်ရောက် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူ (၇) ဦး ကိုယ်စား ကျောင်းသားမိဘများ ဖြစ်သည့် ဝန်ထမ်းများအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ တွင် ကျင်းပခဲ့ပါသည်။



ကော်မရှင်အဖွဲ့ဝင်အသစ် ကြိုဆိုပွဲ အခမ်းအနား

ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်၏ ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်း ဆောင်မည့် ဦးတင်လှိုင်အား ကြိုဆိုသည့် အခမ်းအနား ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ တွင် ကျင်းပခဲ့ ပါသည်။



နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခြင်း



ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးရှိ ဝန်ထမ်းများက အပတ်စဉ် တနင်္လာနေ့နံနက်ပိုင်း နှင့် သောကြာနေ့ ညနေပိုင်းတို့တွင် နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ပါသည်။

AMC တည်ထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

၃-၇-၂၀၂၅ ရက်နေ့ ၁၃ : ၃၀ နာရီတွင် Virtual ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ရန်ပုံငွေများ စီမံခန့်ခွဲရေးကုမ္ပဏီ တည်ထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးသို့ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ အထောက်အကူပြု အဖွဲ့ဝင်(၃)ဦး တက်ရောက်ခဲ့ပါသည်။

လုပ်ငန်းဆောင်ရွက်မှုအားစစ်ဆေးခြင်းနှင့် နောက်ဆက်တွဲဆောင်ရွက်မှု

၂၀၂၅ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီ (၃) ခု ၏ လုပ်ငန်းဆောင်ရွက်မှုအား စစ်ဆေးခဲ့ပြီး သတ်မှတ်ပမာဏထက် ကျော်လွန်သော လွှဲပြောင်းဆောင်ရွက်မှု အစီရင်ခံစာများအား ငွေကြေး ဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ ပေးပို့ခဲ့ပါသည်။



လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ဖွင့်လှစ်သည့် အောက်ပါ သင်တန်းများသို့ အရာထမ်း (၂) ဦး စေလွှတ်ခဲ့ပါသည်-

- ♦ အလယ်အလတ်အဆင့်အရာထမ်းသင်တန်း အမှတ်စဉ် (၁၃)
- ♦ အရာထမ်းအခြေခံသင်တန်းအမှတ်စဉ် (၂၂၃)

အောက်ဖော်ပြပါပြည်တွင်း/ပြည်ပဆွေးနွေးပွဲ၊ အစည်းအဝေး၊ သင်တန်းများသို့ Virtual ဖြင့် ဝန်ထမ်းများအား တက်ရောက်စေခဲ့ပါသည်-


1. GX Consortium 1st Technical Meeting
2. Online Meeting on Voluntary Carbon Markets (VCM) Project Asia
3. ASEAN Taxonomy Webinar
4. Virtual Training Session on ISCA's Illustrative Sustainability Report
5. Online Meeting on Voluntary Carbon Markets (VCM)
6. ACMF-ISSB Virtual Technical Training
7. Second Intercessional Deputies Meeting on Action Plan
8. ACMF/ERIA Voluntary Carbon Markets
9. 2nd Technical Meeting of the Asia GX Consortium
10. Third Intercessional Deputies Meeting on Action Plan

ဒါရိုက်တာလက်မှတ်ရသင်တန်းတွင် အသိပညာမျှဝေခြင်း



၂၁-၆-၂၀၂၅ ရက်နေ့တွင် Novotel Yangon Max Hotel ၌ ဖွင့်လှစ်သည့် မြန်မာဒါရိုက်တာများအင်စတီကျု(MIOD)၏ (၁၆) ကြိမ်မြောက် ဒါရိုက်တာလက်မှတ်ရသင်တန်းတွင် ကောင်းမွန်သည့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အလေ့အကျင့် တိုးတက်လာစေရေးအတွက် “အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်မှု၊ ဆက်နွယ်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းများအကြား ရောင်းဝယ်လွှဲပြောင်းခြင်း” နှင့် “ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု” ခေါင်းစဉ်ဖြင့် ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့ ဆွေးနွေးပို့ချခဲ့ကြပါသည်။

ကော်ပိုရိတ်စီမံအုပ်ချုပ်မှုအလေ့အကျင့်တိုးတက်လာစေရေးအတွက် အသိပညာမျှဝေခြင်း



၁၀-၅-၂၀၂၅ ရက်နေ့တွင် UPG Office Tower ၌ မြန်မာဒါရိုက်တာများ အင်စတီကျု (MIOD) နှင့် United Paints Group တို့ ပူးပေါင်းကျင်းပသည့် ဘုတ်အဖွဲ့ဝင်များနှင့် မန်နေဂျာများအတွက် ကောင်းမွန်သည့် ကော်ပိုရိတ် စီမံအုပ်ချုပ်မှု အလေ့အကျင့် တိုးတက်လာစေရန် “အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်မှု၊ ဆက်နွယ်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအကြား ရောင်းဝယ်လွှဲပြောင်းခြင်း နှင့် ရှယ်ယာရှင်များ၏ အခွင့်အရေးများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ၌ ကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးက ဆွေးနွေးပို့ချခဲ့ပါသည်။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာမျှဝေခြင်း



၂၇-၆-၂၀၂၅ ရက်နေ့တွင် ကော်မရှင်က ဦးဆောင်၍ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ရုံး၌ ယူအေဘီ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီလီမိတက်မှ ဝန်ထမ်းများအား “ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး” ခေါင်းစဉ်ဖြင့် အသိပညာ မျှဝေခဲ့ပါသည်။

အမေရိကန်ငွေတိုက်ဌာန၏ မူဝါဒ မရေရာမှုများကြောင့် ဒေါ်လာငွေတိုက်စာချုပ်များ၏ ၇၈ ရာခိုင်နှုန်းကို ဈေးနှုန်းမြင့်တက်စေခဲ့သော ၂၀၂၅ ခုနှစ် ၏ ပထမ ၃ လပတ်

မတ်လသည် ကမ္ဘာ့ဈေးကွက် ပိတ်ချိန်၌ ဒေါ်လာငွေချေးစာချုပ်များ၏ ဈေးနှုန်းကျဆင်းမှုနှင့်အတူ ငွေချေးစာချုပ် ရင်းနှီးမြှုပ်နှံသူများအတွက်ခက်ခဲသည့်လတစ်လ ဖြစ်ခဲ့ပါသည်။ ယင်းသည် မတ်လဆန်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်က ကနေဒါနိုင်ငံမှ တင်ပို့သည့် သံမဏိနှင့် အလူမီနီယံတို့အပေါ် အခွန် ၅၀ ရာခိုင်နှုန်းတိုးမြှင့် ကောက်ခံမည့် အစီအစဉ်ကို ပယ်ဖျက် ခဲ့ပြီးနောက် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်အစိုးရ ယန္တရားကို ယာယီ ရပ်ဆိုင်းလုနီးပါး အခြေအနေမှ ရှောင်လွှဲ နိုင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။ ထို့အတူ တစ်ဖြည်းဖြည်း မြင့်တက်လာနေသည့် ငွေကြေးဖောင်းပွမှု အပေါ်တွင် ဗဟိုဘဏ်(Fed)အနေဖြင့် ငွေတိုက်စာချုပ်အတိုးနှုန်းများ ပြောင်းလဲခြင်း မပြုရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းကြောင့်လည်း ဖြစ်ပါသည်။

သို့သော် ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်အတွင်း ဒေါ်လာ ငွေချေးစာချုပ်များ၏ ၇၈ ရာခိုင်နှုန်းသည်နောက်လမည့် အတိုးနှုန်းမပါသော ဈေးနှုန်းသို့မြင့်တက်ခဲ့ရာ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အမြတ်ရရှိခဲ့ကြ


ပါသည်။ ရင်းနှီးမြှုပ်နှံရန် သင့်လျော်သည့် အဆင့် (Investment Grade - IG) ရှိ ငွေချေးစာချုပ်များနှင့် ရှုနှုန်းမြင့် (High Yield - HY) ငွေချေးစာချုပ်များကို ၇၉ ရာခိုင်နှုန်း နှင့် ၇၃ ရာခိုင်နှုန်းအမြင့်ဈေးအသီးသီးဖြင့် ပြန်လည် ထုတ်ဝေခဲ့ကြပါသည်။ ထရမ်အစိုးရအဖွဲ့၏ မသေချာသည့် အခွန်စည်းကြပ်မှုများနှင့် ဗဟိုဘဏ်၏ အတိုးနှုန်း ဖြတ်တောက်နိုင်ခြေရှိမှုများ မြင့်မားလာခြင်းသည် ငွေတိုက်စာချုပ်များတွင် ရင်းနှီးမြှုပ်နှံရန် အဓိကတွန်းအားပေးခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ဈေးကွက်ပိတ်ချိန်တို့တွင် ဒေါ်လာ ငွေချေးစာချုပ်များ၏ ၆၉ ရာခိုင်နှုန်းနှင့် ၈၉ ရာခိုင်နှုန်း အသီးသီးတို့ ဈေးနှုန်းမြင့်တက်ခဲ့ခြင်းကြောင့် ပထမ ၃ လပတ်အတွင်း ကောင်းမွန်သည့် ရလဒ်များ ထွက်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။

အမေရိကန် ငွေတိုက်စာချုပ် ရှုနှုန်းပြု မျဉ်းကွေးသည် ပထမ ၃ လပတ် အတွင်း မျဉ်းပြိုင်နီးပါး အနေအထားဖြင့် ကျဆင်းခဲ့ပြီး ၂ နှစ် သက်တမ်း နှင့် ၁၀ နှစ် သက်တမ်း ငွေတိုက်စာချုပ်များ၏ ရှုနှုန်းသည် အခြေခံအမှတ် ၃၅ ကျဆင်းခဲ့ကာ

၅ နှစ်သက်တမ်း နှင့် ၇ နှစ် သက်တမ်း ငွေတိုက်စာချုပ်များ၏ ရှုနှုန်းသည် အခြေခံအမှတ် ၄၀ ကျဆင်းခဲ့ပါသည်။ ယင်းသည် ပထမ ၃ လပတ်အတွင်း အမေရိကန် စီးပွားရေးအခြေအနေ တည်ငြိမ်မှုမရှိကြောင်း ပြသနေခဲ့ခြင်းဖြစ်သည်။ လယ်ယာလုပ်ကိုင်သူများနှင့် အစိုးရဝန်ထမ်းများ မပါဝင်သည့် အလုပ်သမားဈေးကွက် (Non Farm Payroll -NFP)၏ ယေဘုယျ ကိန်းဂဏန်းဖော်ပြချက်များအရ အလုပ်အကိုင်အသစ် ဖန်တီးပေးနိုင်မှုသည် ၁၄၀,၀၀၀ မှ ၁၅၀,၀၀၀ ခန့်သို့ ကျဆင်းသွားခဲ့ပြီးတစ်ချိန်တည်းတွင်ငွေကြေးဖောင်းပွမှုသည် ပျမ်းမျှစားသုံးသူ ဈေးနှုန်းကိန်း (Consumer Price Index - CPI) ဖော်ပြချက်များအရ ပျမ်းမျှ ၂.၈ ရာခိုင်နှုန်း ဝန်းကျင်ဖြင့် ဆက်လက် ရပ်တည်လျက်ရှိရာ Fed ၏ မျှော်မှန်းချက်ထက် မြင့်တက်ခဲ့ပါသည်။

အမေရိကန်နိုင်ငံထောက်ပံ့ရေးစီမံခန့်ခွဲမှု အင်စတီကျု (Institute for Supply Management - ISM) ၏ ပျမ်းမျှ အချက်အလက် ဖော်ပြချက်များအရ ကုန်ထုတ်လုပ်ငန်းသည် အခြေခံအမှတ် ၅၀ ဝန်းကျင်တွင်သာ ရှိနေပါသည်။ ငွေကြေးဖောင်းပွမှု နှင့် အခွန်စည်းကြပ်မှုတို့၏ နောက်ဆက်တွဲ စီးပွားရေး မသေချာမှုများကြောင့် စားသုံးသူများ၏ ပျမ်းမျှ သုံးစွဲမှုသည် အခြေခံအမှတ် ၅၇ အထိ ကျဆင်းခဲ့ပါသည်။ အလုပ်အကိုင်အသစ် ဖန်တီးပေးနိုင်မှု ကျဆင်းနေခြင်း၊ ငွေကြေးဖောင်းပွမှု ဆက်လက် မြင့်တက်နေခြင်း၊ ကုန်ထုတ်လုပ်ငန်း တိုးတက်မှု မရှိခြင်းနှင့် စားသုံးသူများ၏ ယုံကြည်မှု ကျဆင်းလာခြင်းတို့သည် Fed ၏ ငွေကြေးမူဝါဒကို သတိပြုစေခဲ့ပါသည်။ အတိုးနှုန်းများ အလျင်စလို လျော့ချရန် မလိုအပ်ကြောင်း

အခွန်စီးကြပ်မှုနှင့်ဗဟိုဘဏ်မူဝါဒ
ရနှုန်း မသေချာမှုများကြောင့်ကျဆင်းခဲ့သည့်အမေရိကန်ငွေတိုက်စာချုပ်ရနှုန်းပြကားချပ်



Fed က ဖော်ပြခဲ့သော်လည်း ဈေးကွက်များ သည် လက်ရှိဈေးနှုန်း သတ်မှတ်ချက်အား အခြေခံအမှတ် ၇၅ အထိ လျော့ကျစေခဲ့ပြီး မတ်လ အစောပိုင်း ခန့်မှန်းထားသည့် အခြေခံ အမှတ် ၅၀ ထက် များခဲ့ပါသည်။

ဒေသအလိုက်ငွေချေးစာချုပ်ညွှန်ကိန်း များအရ ဥရောပဒေသမှအပ အခြားဒေသ များတွင် ငွေချေးစာချုပ် ဈေးကွက်သည် ကောင်းမွန်စွာ ရပ်တည်လျက် ရှိသည်။ ပါရှန်းပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက် ရေးကောင်စီ (Gulf Cooperation Council - GCC)၊ လက်တင်အမေရိက၊ အာရှနှင့် အမေရိကဒေသရှိ ရင်းနှီးမြှုပ်နှံရန် သင့်လျော် သည့်အဆင့် (Investment Grade) ရှိ ငွေချေးစာချုပ်များနှင့် အာရှဒေသရှိ ရနှုန်း မြင့် (High Yield) ငွေချေး စာချုပ်များသည် ၂-၃ ရာခိုင်နှုန်းမှ ၂-၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ ဥရောပ ဒေသတွင် ငွေချေးစာချုပ်များ၏ ရနှုန်းများ ကျဆင်းခဲ့ ပြီး အမေရိကန်နိုင်ငံ၏ ရနှုန်းမြင့် ငွေချေး စာချုပ်များသည် အခြားဒေသများ၏ ရနှုန်း မြင့် ငွေချေးစာချုပ် ညွှန်ကိန်း အောက်တွင် ရှိနေခဲ့သည်။

အမေရိကန် ငွေတိုက်စာချုပ်များ၏ တန်ဖိုးမြင့်တက်ခဲ့မှုကြောင့် ရင်းနှီးမြှုပ်နှံရန် သင့်လျော်သည့် အဆင့် (Investment Grade) တွင် Pepsico ၊ BPCE ၊ SBL နှင့် အခြားသော ကော်ပိုရေးရှင်းများ အပါအဝင် အစွဲရေးနှင့် ကိုလံဘီယာ အစိုးရများက ထုတ်ဝေသည့် ကာလရှည် ငွေချေးစာချုပ် များ၏ ဈေးနှုန်းများ မြင့်တက်ခဲ့ပါသည်။ သို့ရာတွင် Borr Drilling ၊ Cdk ၊ Petra Diamonds ၊ Domtar နှင့် အခြားသော ကုမ္ပဏီတို့၏ ကာလရှည် ငွေချေးစာချုပ် များ ဈေးနှုန်းသည် ၁၀ ရာခိုင်နှုန်း နီးပါး ကျဆင်းခဲ့ပါသည်။

ပထမ ၃ လပတ် အတွင်း ရုရှား- ယူကရိန်းစစ်ပွဲနှင့်စပ်လျဉ်း၍ အမေရိကန် သမ္မတဒေါ်နယ်ထရပ့်် ဦးဆောင်သော

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်လာနိုင်ချေ ရှိခဲ့သည့်အတွက် ဘယ်လာရစ် နိုင်ငံ၊ Gazprom ၊ Metinvest ၊ Lukoil နှင့် ရုရှားနိုင်ငံတို့က ဒေါ်လာဖြင့် ထုတ်ဝေသည့် ငွေချေးစာချုပ်များသည် ၁၀ ရာခိုင် နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ဈေးမြင့်လာခဲ့ကြသည်။ ဟောင်ကောင် အိမ် ခြံ မြေ ကုမ္ပဏီ New World Development (NWD) သည် ဒေါ်လာ ၈၅၂ သန်း ဆုံးရှုံးခဲ့ကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး နောက်တွင် ၎င်း၏ ချေးငွေအတွက် အလားအလာ ရှိသည့် အကူအညီများရရှိနိုင်မည့် သတင်း နှင့် လျှော့ဈေးဖြင့် ရောင်းချသည့် ဇိမ်ခံ အိမ်ယာများ၏ ဝယ်လိုအား မြင့်တက်လာ မှုကြောင့် ဈေးကွက်အတွင်း တည်ငြိမ်မှု မရှိသည့် အခြေအနေများကြုံ တွေ့ခဲ့ရ ပါသည်။

Vanke ကုမ္ပဏီ၏ ဒေါ်လာဖြင့် ထုတ်ဝေသော ငွေချေးစာချုပ် တန်ဖိုးသည် ဒေသတွင်း ချေးငွေများကို ပြန်လည်ပေးဆပ် ပြီးနောက် ယင်း၏ကျန်ရှိနေသော ချေးငွေ များအား ဆက်လက်ပေးဆပ်နိုင်ခြေရှိသည့် အတွက် ၂၀ ရာခိုင်နှုန်း ဈေးမြင့်တက်ခဲ့ ပါသည်။ ထို့အတူ Walgreens ကုမ္ပဏီ ၏ ငွေချေးစာချုပ်များကို Sycamore ကုမ္ပဏီ က ဒေါ်လာ ၁၀ ဘီလီယံဖြင့် ဝယ်ယူရန် စာချုပ်ချုပ်ဆိုပြီးနောက် ၁၅ ရာခိုင်နှုန်း ဈေးမြင့်ခဲ့ပါသည်။ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် ငွေချေးစာချုပ်များ အနက် Xerox ကုမ္ပဏီ၏ ငွေချေးစာချုပ်များသည် ပထမ ၃လပတ်အတွင်းအားနည်းသည့်ဘဏ္ဍာရေး အခြေအနေကြောင့် ၂၀ ရာခိုင်နှုန်း ဈေးကျ ခဲ့ပါသည်။ Kohl ကုမ္ပဏီ၏ ငွေချေးစာချုပ် များသည် ၎င်း၏ဆိုင်ခွဲအချို့အား ပိတ်သိမ်း ခဲ့ရပြီးနောက် ၁၅ ရာခိုင်နှုန်း ကျဆင်းခဲ့ ပါသည်။ ထို့အတူ Hertz မော်တော်ကား ကုမ္ပဏီ၏ စွမ်းဆောင်ရည် ကျဆင်းခဲ့မှုနှင့် အုပ်ချုပ်ရေးပိုင်း အပြောင်း အလဲများကြောင့် ၎င်း၏ ငွေချေးစာချုပ်များ ဈေးနှုန်း ၁၅

ရာခိုင်နှုန်း ကျဆင်းခဲ့ ပါသည်။

ငွေချေးစာချုပ် ထုတ်ဝေမှုပမာဏ

၂၀၂၅ ခုနှစ်၊ ပထမ ၃လပတ် အတွင်း ကမ္ဘာတစ်ဝှမ်းရှိ ကော်ပိုရေးရှင်းများမှ ဒေါ်လာဖြင့် ထုတ်ဝေသည့် ငွေချေးစာချုပ် များ၏ စုစုပေါင်း တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁.၀၂ ထရီလီယံ ရှိခဲ့ ပြီး ယခင်နှစ် ပထမ ၃ လပတ်က ထုတ် ဝေခဲ့သည့် ဒေါ်လာ ၉၈၂ ဘီလီယံ ထက် ၄ ရာခိုင်နှုန်း ပိုခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၏ စတုတ္ထ ၃ လပတ်နှင့် နှိုင်းယှဉ်ပါက ထုတ်ဝေမှု ပမာဏ ၈၉ ရာခိုင်နှုန်းပိုမိုခဲ့ပါသည်။ ယခု ပထမ ၃ လပတ်၏ ငွေချေးစာချုပ် ထုတ်ဝေမှုသည် ၂၀၂၀ ပြည့်နှစ်၊ ဒုတိယ ၃ လပတ် နောက်ပိုင်းတွင် အများဆုံး ဖြစ်ခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ ပထမ ၃ လ ပတ်အတွင်း ဂျပန်နိုင်ငံမပါဝင်သည့် အာရှနိုင်ငံများနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများမှ ဒေါ်လာဖြင့် ငွေချေးစာချုပ် ထုတ်ဝေမှုသည် ၁၃၂ ဘီလီယံ ရှိခဲ့၍ ၂၀၂၄ ခုနှစ်၊ စတုတ္ထ ၃ လ ပတ်နှင့်ယှဉ်ပါက နှစ်ဆပိုများခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ပထမ ၃ လပတ်နှင့် နှိုင်းယှဉ်လျှင် ၂၀ ရာခိုင်နှုန်းပိုမိုခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ စတုတ္ထ ၃ လ ပတ်က ထုတ်ဝေခဲ့သည့် ငွေချေး စာချုပ်များတွင် ရင်းနှီးမြှုပ်နှံရန် သင့်လျော်သည့်အဆင့် ငွေချေး စာချုပ်များ ၈၃ ရာခိုင်နှုန်း၊ ရနှုန်းမြင့်ငွေချေးစာချုပ်များ ၁၂ ရာခိုင်နှုန်း နှင့် အဆင့်သတ်မှတ် ခံထား ရခြင်းမရှိသည့် ငွေချေးစာချုပ်များ ၅ ရာခိုင်နှုန်း ပါဝင်ခဲ့ပါသည်။

မူဝါဒရေးရာအဖွဲ့

ကိုးကား <https://bondblox.com/news/q1-2025-us-treasury-rally-pushes-78-of-dollar-bonds-up-as-policy-uncertainty-looms?> page=8

အများပြည်သူသို့ အစုရှယ်ယာများ ကမ်းလှမ်းရောင်းချခြင်းနှင့် အလားအလာညွှန်းတမ်း


ကုမ္ပဏီများသည် စီမံကိန်းအသစ်များတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် လုပ်ငန်းများချဲ့ထွင်ခြင်းတို့ကို ဆောင်ရွက်နိုင်ရေးအတွက် အရင်းအနှီးများရှာဖွေရန် လိုအပ်ပါသည်။ အဆိုပါ အရင်းအနှီးများအား အမြတ်လက်ကျန်များ၊ ကြွေးမြီအရင်းအနှီးနှင့် ရှယ်ယာအရင်းအနှီးများမှ ရရှိနိုင်ပါသည်။ ယင်းတို့အနက် ရှယ်ယာအရင်းအနှီးသည် ကုမ္ပဏီမှ သာမန်အစုရှယ်ယာများ သို့မဟုတ် ဦးစားပေးရှယ်ယာများထုတ်ဝေခြင်းဖြင့် ရှာဖွေရရှိသော ငွေပမာဏဖြစ်ပါသည်။ ကုမ္ပဏီများအနေဖြင့် အများပြည်သူသို့ အစုရှယ်ယာများ ကမ်းလှမ်းရောင်းချခြင်းမှ ရရှိလာသည့် ငွေကြေးများဖြင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လိုအပ်ချက်များအား ဖြည့်ဆည်းရန်၊ လုပ်ငန်းများချဲ့ထွင်ရန် သို့မဟုတ် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် အသုံးပြုနိုင်ပါသည်။

အများနှင့်သက်ဆိုင်သောကုမ္ပဏီသည် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ(၂၀၁၇)အရ ယင်း၏ အစုရှယ်ယာများ (သို့မဟုတ်) အခြားငွေချေးသက်သေခံလက်မှတ်များအား အများပြည်သူသို့ ကမ်းလှမ်းရောင်းချနိုင်ပါသည်။ ထိုသို့ ကမ်းလှမ်းရောင်းချရာတွင် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (၂၀၁၇)၊ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ (၂၀၁၃) တို့နှင့်အညီ အလားအလာညွှန်းတမ်း ပြုစုရမည် ဖြစ်ပါသည်။

အဆိုပါ အလားအလာ ညွှန်းတမ်းအား ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ၊ အခန်း ၆၊ ဥပဒေပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်သို့ တင်ပြ၍ အတည်ပြုချက် ရယူရမည် ဖြစ်ပါသည်။ ကော်မရှင်သည် အများနှင့်သက်ဆိုင်သော

ကုမ္ပဏီမှ တင်ပြလာသည့် အလားအလာညွှန်းတမ်းများအား အချက်အလက်များ ပြည့်စုံစွာ ရရှိသည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း စိစစ်၍ အဆုံးအဖြတ်ပြုပေးမည် ဖြစ်ပါသည်။

ကော်မရှင်သည် အများနှင့်သက်ဆိုင်သော ကုမ္ပဏီများမှ အများပြည်သူသို့ အစုရှယ်ယာများ ရောင်းချရန် ကမ်းလှမ်းရာတွင် တင်ပြရမည့် အလားအလာ ညွှန်းတမ်း ပုံစံ(၂)မျိုးအား အစုရှယ်ယာများဝယ်ယူရန် ကမ်းလှမ်းရောင်းချခြင်း ပြုလုပ်မည့် လူပုဂ္ဂိုလ် အရေအတွက်နှင့် ကမ်းလှမ်းရောင်းချမည့် ငွေပမာဏတို့ အပေါ် အခြေခံ၍ သတ်မှတ်ထားပါသည်။ အဆိုပါ အလားအလာညွှန်းတမ်းပုံစံများအား ကော်မရှင်ရုံး Website ဖြစ်သည့် www.secm.gov.mm တွင် Download ပြုလုပ်၍ ရယူနိုင်ပါသည်။



အများနှင့်သက်ဆိုင်သော ကုမ္ပဏီသည် အလားအလာညွှန်းတမ်းတွင် အများပြည်သူသို့ ကမ်းလှမ်းချက် အကျဉ်းချုပ်၊ ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်း အကြောင်း အသေးစိတ်ဖော်ပြချက်၊ အစုရှယ်ယာ ထုတ်ဝေသည့် ကုမ္ပဏီ၏ အချက်အလက်များ၊ အစုရှယ်ယာထုတ်ဝေသည့်ကုမ္ပဏီ စီမံအုပ်ချုပ်မှုအဖွဲ့၏ အကြောင်းအရာ

ဖော်ပြချက် အစုရှယ်ယာရှင်များနှင့် အစုရှယ်ယာများ၊ အခြားကုမ္ပဏီများနှင့် ပတ်သက်ဆက်သွယ်နေမှုများ အပါအဝင် ကုမ္ပဏီ၏ အရေးပါသော အချက်အလက်များကို ဖော်ပြရမည်ဖြစ်ပါသည်။

ကော်မရှင်သည် အများနှင့်သက်ဆိုင်သော ကုမ္ပဏီများမှ တင်ပြလာသည့် အလားအလာညွှန်းတမ်းအား စိစစ်၍ Book Building စနစ်ဖြင့် အစုရှယ်ယာဈေးနှုန်းသတ်မှတ်ခြင်း ပြုလုပ်နိုင်ရန် ပဏာမ အတည်ပြုခွင့်ပြုချက် ပေးနိုင်ပါသည်။ အများနှင့်သက်ဆိုင်သော ကုမ္ပဏီသည် ပဏာမ အတည်ပြုခွင့်ပြုချက် ရရှိပြီးနောက် အစုရှယ်ယာအသစ်များအား တစ်ဆင့် ဖြန့်ချိရောင်းချမည့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ နှင့် ပူးပေါင်း၍ ကုမ္ပဏီတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားမှု ရှိသည့် ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်၍ Book Building စနစ်ဖြင့် သင့်တင့်မျှတသော အဆိုပြုဈေးနှုန်း ရရှိရေး ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ထိုသို့ ဆောင်ရွက်ခြင်းဖြင့် အဆိုပြုဈေးနှုန်း သတ်မှတ်ပြီးစီးပါက ကုမ္ပဏီသည် အလားအလာ ညွှန်းတမ်းအား အပြီးသတ် အတည်ပြုချက် ပေးပါရန် ကော်မရှင်သို့ ပြန်လည် တင်ပြရမည် ဖြစ်ပါသည်။ ထိုသို့ အဆိုပြုဈေးနှုန်းသတ်မှတ်ချက်နှင့်အတူ ပြန်လည်တင်ပြလာသည့် အလားအလာညွှန်းတမ်းအား ကော်မရှင်၏အတည်ပြုချက် ရရှိခဲ့ပါက ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်၍ အများပြည်သူသို့ အစုရှယ်ယာများ ကမ်းလှမ်းရောင်းချနိုင်ရန် အလားအလာ ညွှန်းတမ်းအား ထုတ်ဝေနိုင်မည် ဖြစ်ပါသည်။

အကယ်၍ အများနှင့်သက်ဆိုင်သော ကုမ္ပဏီသည် အစုရှယ်ယာဈေးနှုန်းအား Book Building စနစ်ဖြင့် သတ်မှတ်ခြင်းမရှိပါက ကုမ္ပဏီ၏ အလားအလာညွှန်း

တမ်းအား အပြီးသတ် အတည်ပြုချက် ပေးပါရန် ကော်မရှင်သို့ တင်ပြရမည် ဖြစ်ပါသည်။

လက်ရှိအချိန်အထိ ကော်မရှင်သည် ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ တီအမ်အိတ်ချ် တယ်လီကွန်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ အမတဟိုး(လ်)ဒင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့မှ အများပြည်သူသို့ အစုရှယ်ယာများ ကမ်းလှမ်းရောင်းချနိုင်ရန် တင်ပြလာသည့် အလားအလာညွှန်းတမ်းများကို အတည်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။

အများနှင့်သက်ဆိုင်သော ကုမ္ပဏီများ အနေဖြင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လိုအပ်ချက်များအား ဖြည့်ဆည်းရန်နှင့် လုပ်ငန်းများ ချဲ့ထွင်နိုင်ရန်အတွက် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (၂၀၁၇) ၊ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး ဥပဒေ (၂၀၁၃) တို့နှင့်အညီ အလားအလာညွှန်းတမ်း ပြုစုတင်ပြ၍ အများပြည်သူသို့ အစုရှယ်ယာများ ရောင်းချရန် ကမ်းလှမ်းခြင်း ဆောင်ရွက်နိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

**ဈေးကွက်ကြီးကြပ်ကွပ်ကဲခြင်းနှင့်
စောင့်ကြည့်လေ့လာခြင်းဌာန**


ကိုးကား : www.secm.gov.mm, www.dica.gov.mm, www.investopedia.com




ဈေးကွက်ဆိုင်ရာအချက်အလက်များ




၂၀၂၅ ခုနှစ်၊ ဇွန်လ အထိ
ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်မှုများ




၂၀၂၅ ခုနှစ်၊ ဧပြီလ မှ ဇွန်လ အထိ
နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုများ




စာရင်းဝင်ကုမ္ပဏီ(၈)ခု၏ အစုရှယ်ယာရောင်းဝယ်မှုများ
(၂၀၂၅ ခုနှစ်၊ ဧပြီလ မှ ဇွန်လ အထိ)



စာရင်းဝင်အကြံဉာဏ်ဈေးကွက်၌ အစုရှယ်ယာရောင်းဝယ်မှုများ
(၂၀၂၅ ခုနှစ်၊ ဧပြီလ မှ ဇွန်လ အထိ)



ဆင့်ပွားဈေးကွက်တွင် အစိုးရငွေတိုက်စာချုပ်များရောင်းဝယ်မှု
(၂၀၂၅ ခုနှစ်၊ ဧပြီလ မှ ဇွန်လ အထိ)





အာဆီယံဆိုင်ရာ သတင်းများ



ကမ္ဘာ့စီးပွားရေး မရေရာမှုများကြောင့် ကျဆင်းလာသည့် ထိုင်းစတော့ဈေးကွက်

ကမ္ဘာ့စီးပွားရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ တုန့်ပြန်မှုနှင့် မျှော်မှန်းထားသည်ထက် လျော့နည်းလာသော ပြည်တွင်းစားသုံးသူ သုံးစွဲနိုင်မှု အချက်အလက်များကြောင့် ထိုင်း စတော့ဈေးကွက်သည် ၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ကျဆင်းခဲ့ ပါသည်။ စံအဖြစ်သတ်မှတ်ထားသည့် ထိုင်းစတော့ အိပ်ချ်ခ်း ညွှန်ကိန်းသည် ၁.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁,၁၆၁ ပွိုင့်ဖြင့် ဈေးကွက်ဖွင့်ခဲ့သည်။ အဓိက ဖိအားပေးသည့် အချက်များအဖြစ် ထုတ်ပြန်ရန်ရှိသည့် အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှု ကိန်းဂဏန်းများနှင့် လက်ရှိဖြစ်ပေါ်နေသော ပထဝီနိုင်ငံရေး တင်းမာမှုများကို သတိထားဆောင်ရွက်ရန် ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ကိုးကားဖော်ပြခဲ့သည်။

ခရီးသွားလုပ်ငန်း၊ စွမ်းအင်နှင့်ဘဏ်လုပ်ငန်းကဏ္ဍများ အကျဘက်သို့ ဦးတည်လာမှု နှင့်အတူ ထိုင်းစတော့ဈေးကွက်သည် အာရှဈေးကွက်များတွင် သိသာထင်ရှားစွာကျဆင်းလျက်ရှိပါသည်။ ထိုင်းနိုင်ငံ၏ အဓိကစီးပွားရေးကဏ္ဍတစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်းတွင် ဧပြီလအတွင်း မျှော်မှန်းထားသည့် ခရီးသွား အရေအတွက် အောက်လျော့နည်းကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့ပြီးနောက် အရှိန်အဟုန်ဖြင့် ပြန်လည် ထူထောင်ရေးအပေါ် စိုးရိမ်မှုများဖြစ်ပေါ်စေခဲ့သည်။ တစ်ချိန်တည်းတွင် ကမ္ဘာ့ရေနံဈေးနှုန်း မတည်ငြိမ်မှုသည် စွမ်းအင်ဆိုင်ရာ စတော့ရှယ်ယာများအပေါ် ဖိအားဖြစ်စေခဲ့ပြီး ချေးငွေထုတ်ချေးမှု နှေးကွေးလာမည်ကို စိုးရိမ်မှုကြောင့် ဘဏ်စတော့ရှယ်ယာများလည်း ကျဆင်းခဲ့သည်။

Krungsri Securities ၏ သုတေသန အကြီးအကဲ Siriporn Sothikul က “ရင်းနှီးမြှုပ်နှံသူများသည် ဗဟိုဘဏ်၏ အတိုးနှုန်းဆုံးဖြတ်ချက်အပေါ် လွှမ်းမိုးနိုင်သည့် အမေရိကန် ငွေကြေးဖောင်းပွမှု ကိန်းဂဏန်းများ မထုတ်ပြန်မီ သတိထားဆောင်ရွက်နေခြင်းဖြစ်ပြီး၊ ပို့ကုန်လုပ်ငန်းများပုံမှန်လည်ပတ်နေစဉ် ပြည်တွင်းဝယ်လိုအား ကျဆင်း

နေခြင်းကြောင့် ပြည်တွင်းဈေးကွက်သည် နားလည်ရခက်သည့် အခြေအနေရှိသည်” ဟုဆိုပါသည်။ ဘဏ္ဍာရေးဝန်ကြီး Arkhom Termpittayapaisith က စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန် အစိုးရမှ ပူးပေါင်းပါဝင်ခြင်းကို အလေးပေးဆောင်ရွက် သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံ အစိုးရအနေဖြင့် ဈေးကွက်များ တည်ငြိမ်မှုရှိစေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် အိမ်ထောင်စု ကြွေးမြီအဆင့် မြင့်တက်လာခြင်းသည် စားသုံးသူ အသုံးစရိတ်ကို ကန့်သတ်နိုင်သဖြင့် အချို့သော လေ့လာ သုံးသပ်သူများက ဆက်လက် သတိထားသင့်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ယခုအချိန်တွင် ဈေးကွက်စောင့်ကြည့်သူများ အနေဖြင့် လာမည့် အမေရိကန်စီးပွားရေး ညွှန်ကိန်းများနှင့် ထိုင်းဗဟိုဘဏ်၏ ရှေ့ဆက်ဆောင်ရွက်မည့် ဦးတည်ချက်များအတွက် ဇွန်လတွင် ကျင်းပမည့် မူဝါဒဆိုင်ရာ အစည်းအဝေးတို့ အပေါ်တွင် အာရုံစိုက်လာကြမည် ဖြစ်သည်။ ထိုင်းဈေးကွက်သည် ကာလတိုတွင် မတည်ငြိမ်မှုများ ရှိနေသော်လည်း ကာလရှည်တွင် အလားအလာ ကောင်းရန်မှာ ကမ္ဘာ့မက်ခရိုစီးပွားရေး လားရာများနှင့် ပြည်တွင်း မူဝါဒထိရောက်မှုတို့နှင့် ဆက်စပ်လျက်ရှိသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဈေးကွက်အတွင်း ပြောင်းလဲမှုများကို သိရှိနိုင်ရန် ပို့ကုန်လုပ်ငန်း၏ စွမ်းဆောင်ရည်နှင့် အစိုးရ၏ စီးပွားရေး တိုးတက်ရန် အထောက်အပံ့ ပေးနေမှုများကို စောင့်ကြည့်သင့်သည်ဟု အကြံပြုထားပါသည်။

မူဝါဒရေးရာအဖွဲ့

ကိုးကား : <https://www.thailand-business-news.com/markets/222411-thai-stock-market-slips-amid-global-economic-uncertainty-on-27-may-2025>

အရင်းအနှီးဈေးကွက်ထုတ်ကုန်များဆိုင်ရာ ဒစ်ဂျစ်တယ်အသွင်ပြောင်း အစီအစဉ်များအား မလေးရှားငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကော်မရှင်က အဆိုပြု

မလေးရှား ငွေချေးသက်သေခံလက်မှတ် လုပ်ငန်း ကော်မရှင်သည် ဒစ်ဂျစ်တယ် အသွင်ပြောင်း အရင်း အနှီးဈေးကွက် ထုတ်ကုန်များအတွက် ကြီးကြပ် ကွပ်ကဲမည့် အဆိုပြု မူဘောင်တစ်ရပ်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး ယင်းအဆိုပြုမှု နှင့်စပ်လျဉ်း၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့အထိ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ထို အဆိုပြုမှုတွင် ဒစ်ဂျစ်တယ် အသွင်ပြောင်း ငွေကြေး ပိုင်ဆိုင် မှုကို ရည်ညွှန်းသော ငွေချေးသက်သေခံလက်မှတ်များ (Tokenized Securities) အား ဒစ်ဂျစ်တယ် ငွေကြေးများ (Cryptocurrencies) နှင့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှု အသုံးပြုတိုက်ကင်များ (Utility Tokens) မှခွဲထွက်ပြီး၊ ဒစ်ဂျစ်တယ် ငွေချေးသက်သေခံလက်မှတ် များ (Digital Securities) တစ်နည်းအားဖြင့် မူလ ဒစ်ဂျစ်တယ်စနစ်၌သာ ရှိသော ပိုင်ဆိုင်မှုများ (Natively Digital Blockchain Assets) ထက် ဒစ်ဂျစ်တယ်အသွင်ပြောင်း လက်တွေ့ ပိုင်ဆိုင်မှုများ (“Digital Twin” Tokens) ကို ကနဦး အဆင့်အနေဖြင့် ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်သည်။

Technology - DLT) ကို အသုံးပြုသော “သမားရိုးကျ ငွေချေးသက်သေခံ လက် မှတ်များ၏ ဒစ်ဂျစ်တယ် အသွင် ဆောင်ထားသော အထောက်အထားများအား အရင်းခံသည့် နည်းပညာကို ဂရုမပြုဘဲ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများအား တစ်ပြေးညီ ကြီးကြပ် ထိန်းကျောင်းမည်” ဟူသော ကြားနေ စည်းမျဉ်းနည်းပညာတစ်ရပ်ချမှတ်၍ ကြီးကြပ်ထိန်းကျောင်း မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဥရောပကော်မရှင်အကြံပေးတစ်ဦးက ဥပဒေ အားလုံးသည် ယင်းဥပဒေများ ချမှတ်ခဲ့စဉ်က ရှိခဲ့ပြီး သော နည်းပညာများအပေါ်တွင် အစဉ်အဆက် အခြေခံခဲ့ခြင်း ဖြစ်ကြောင်း မကြာသေးမီက လေ့လာတွေ့ရှိ ခဲ့သည်ဟု ဆိုသည်။

Tokenized Securities နှင့် Digital Securities များအား ထပ်ချပ်မကွာ ချဉ်းကပ်ခြင်း

မလေးရှား ငွေချေးသက်သေခံလက်မှတ် လုပ်ငန်း ကော်မရှင်သည် ထုတ်ဝေပြီးသော ဒစ်ဂျစ်တယ်စနစ်ရှိ ပိုင်ဆိုင်မှု ကွန်ယက်ပြင်ပ၌ ရောင်းဝယ် လွှဲပြောင်းမှု ဆောင်ရွက်သည့် ငွေချေးသက်သေခံ လက်မှတ်များအား ကနဦး အလေးထားလျက် ထပ်ချပ်မကွာ ထိန်းကျောင်းမှု ချဉ်းကပ်နည်းကို ရွေးချယ်ထားသည်။ သမားရိုးကျ ငွေချေး သက်သေခံလက်မှတ်များတွင် မပါဝင်ဘဲ Blockchain ၌သာ ရှိသော ဒစ်ဂျစ်တယ် ငွေချေး သက်သေခံလက်မှတ်များကို နောင်လာမည့် မူဘောင်များတွင် ထည့်သွင်း ရေးဆွဲမည် ဖြစ်သည်။

“အဆိုပြုမူဘောင်သည် ရင်းနှီးမြှုပ်နှံသူများ၏အကျိုး စီးပွားကိုမထိခိုက်စေဘဲ တာဝန်ယူမှုရှိသော သင့်လျော်သည့် ဆန်းသစ် တီထွင်မှုများ ပေါ်ထွက်လာစေရန် ဆောင်ရွက် မည်”ဟု ဆွေးနွေးမှုစာတမ်းတွင် ဖော်ပြထားသည်။



ဤဆွေးနွေးမှု စာတမ်းတွင် ဒစ်ဂျစ်တယ် အသွင်ပြောင်း အရင်းအနှီးဈေးကွက် ထုတ်ကုန်များဖြစ်သည့် ရောင်းဝယ် လွှဲပြောင်းမှုများကို စီမံခန့်ခွဲ မှတ်တမ်းတင် ရာတွင် ပိုမို စွမ်းဆောင်ရည်ရှိရေးအတွက် သတင်း အချက်အလက်များ မျှဝေနိုင်သည့် ဒစ်ဂျစ်တယ် စနစ် (Distributed Ledger

အချက်အလက်များ ညှိနှိုင်းရေးနှင့် စည်းမျဉ်းများ လိုက်နာ ကျင့်သုံးရေး လိုအပ်ချက်များ

ဒစ်ဂျစ်တယ် အသွင်ပြောင်း ငွေချေးသက်သေခံ လက်မှတ်များသည် တည်ဆဲ စည်းမျဉ်း စည်းကမ်းများအရ ရရန်ပိုင်ခွင့်များကို ကိုယ်စားပြုသည့်အလျောက် ထုတ်ဝေ သူများသည် တည်ဆဲ ငွေချေးသက်သေခံလက်မှတ် ဥပဒေ များအပြင် ဒစ်ဂျစ်တယ်စနစ် မှတ်တမ်း (Blockchain) အတွက် သီးခြားထုတ်ပြန်ထားသည့် စည်းကမ်းများကိုပါ လိုက်နာရမည်ဖြစ်သည်။ သမားရိုးကျ စာရင်းရေးသွင်းမှု များကို တရားဝင်အသိအမှတ်ပြုထားဆဲဖြစ်ရာ သမား ရိုးကျနှင့် ဒစ်ဂျစ်တယ်စနစ်ရှိ စာရင်းမှတ်တမ်းများ ကိုက်ညီရန် အလွန်အရေးကြီးပါသည်။

ဥပမာ ဒစ်ဂျစ်တယ် အသွင်ပြောင်း အစုရှယ်ယာများ နှင့်စပ်လျဉ်း၍ ၂၀၁၆ ခုနှစ် ကုမ္ပဏီများ အက်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ တရားဝင်ပိုင်ဆိုင်သူအမည်ပြောင်းရာ တွင် Blockchain ၌ သာမက တရားဝင် သတ်မှတ် ထားသော မှတ်ပုံတင် စာရင်းတွင်ပါ ပြောင်းလဲရမည်ဖြစ် ပါသည်။

ယင်းမူဘောင်သည် ခွင့်ပြုချက်မရသည့် အများနှင့် သက်ဆိုင်သော Blockchain များ အသုံးပြုခြင်းကို ခွင့်ပြု ထားသော်လည်း အခြားသက်ဆိုင်သည့် ထိန်းချုပ်မှုများနှင့် ဆုံးရှုံးနိုင်ခြေလျှော့ချမည့် အစီအမံများ လိုအပ်ပါသည်။

ထုတ်ဝေသူများသည် ဒစ်ဂျစ်တယ် အသွင်ပြောင်း ငွေချေးသက်သေခံ လက်မှတ်များအားလုံး အတွက် ဒစ်ဂျစ်တယ် စနစ်အတွင်း သို့မဟုတ် ပြင်ပ၌ မှတ်တမ်း များရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သမားရိုးကျ ငွေချေး သက်သေခံလက်မှတ်များအား အလွယ်တကူ ရွှေ့ပြောင်းမှု ကို ကာကွယ်သည့်နည်းလမ်းများ၊ Blockchain သတ်မှတ်

ချက်များနှင့် ပြည့်စုံသော ဆုံးရှုံးနိုင်ခြေဆိုင်ရာ ဖွင့်ဟ ထုတ်ဖော်မှုများ အပါအဝင် နောက်ဆုံး ရရှိနိုင်သည့် ထုတ်ဖော်မှုများကို ပံ့ပိုးပေးရမည်။

ထုတ်ဝေသူများနှင့် သတ်မှတ်ထားသော ဈေးကွက် တွင်ပါဝင်ဆောင်ရွက်မည့် သူများသည် ဒစ်ဂျစ်တယ် အသွင်ပြောင်း ငွေချေးသက်သေခံလက်မှတ်များ ထုတ်ဝေ ခြင်းနှင့် ရောင်းဝယ်ခြင်းများ မပြုမီ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကော်မရှင်နှင့် ဆွေးနွေးရမည်ဖြစ်သည်။

ပိုမိုကျယ်ပြန့်သည့် ဒစ်ဂျစ်တယ် ငွေရေးကြေးရေး ဖွံ့ဖြိုး တိုးတက်မှုများ

ဤဆွေးနွေးမှုသည် မလေးရှားဗဟိုဘဏ် (Bank Negara Malaysia)က ဗဟိုဘဏ် ဒစ်ဂျစ်တယ် ငွေကြေး (Central Bank Digital Currency - CBDC) ၏ လက်ကား ရောင်းချနိုင်စွမ်းကို မြှင့်တင်ဆဲ အချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကနဦးတွင် CBDC ကို လက်လီ၊ လက်ကား ရောင်းချရန် စီစဉ်ထားသော်လည်း လက်လီ ငွေပေးချေမှုများသည် တည်ရှိပြီးစနစ်များနှင့် လုံလောက်သည်ဟု ယုံကြည်သည့်အတွက် ဗဟိုဘဏ် အနေဖြင့် လက်ကားဝယ်ယူလိုသည့် လျှောက်လွှာများ ကိုသာ အလေးထား ဆောင်ရွက်လျက်ရှိသည်။

မူဝါဒရေးရာအဖွဲ့

ကိုးကား <https://www.ledgerinsights.com/sc-malaysia-proposes-plans-for-tokenized-capital-market-products/>

ဤသတင်းလွှာတွင်ပါရှိသော အကြောင်းအရာများကို အသိပညာမျှဝေပေးခြင်းအတွက်သာ ရည်ရွယ်ဖော်ပြအပ်ပါသည်။